

- 粗略** ④草稿, 草案, 草图, 轮廓 ⑤茶, 清茶: ~ တကား  
ဆော့ကျား။ 来一壶茶。
- အကြမ်းကိုင်** ကာ <a-kyan: kain> 采取强制手段, 施用暴力: ကျော်ကိုအခါ်ကြုံပရမ်းသိလို ~ တော့မလို။ 他们知道用软的办法制伏不了我, 就想用强制手段。
- အကြပ်းခဲ့** ကာ <a-kyan: khan> ①(在艰难条件下)经得起磨练, လာနှင့်မြော်သည်အလွန် ~ သောတိရှစ်သိန်းပြစ်သည်။ 骡和驴是有耐力的动物。/ သူဟာပြီးနိုင်ခိုင် ~ နိုင်ပါတယ်။ 他能跑能跳经受得了艰难困苦。②防震: ~နာရီ  
防震手表
- အကြပ်းတရား** ကာ <a-kyan: d- yan> = အကြမ်းပတ်း
- အကြပ်းထိုက်** ကာ <a-kyan: tait> 以毒攻毒; 蛮干: အဖျားကို ~ ပြီးကုလိပ်ပြီ။ 用以毒攻毒的办法治病。/ ငှောက်သို့ သုပ္ပါး ~ ပစ်ဝို့ယာပျောက်သွားပြီ။ 用吃拌酸柠檬的蛮干办法硬是把病治好了。
- အကြပ်းထိုးရွေ့ဘာ်** နာ <a-kyan: do: ywei baw> 粗刨子
- အကြပ်းထည်** နာ <a-kyan: de> ①粗制品, 毛坯 ②粗布
- အကြပ်းနည်း** နာ <a-kyan: ni> 暴力手段, 粗暴的方式
- အကြမ်းပတ်း I** နာ <a-kyan: b-dan> 磨难, 艰难困苦: ဒီပိုပ်ပါးကာ ~ မခေါ်ဘူး။ 这种鞋不经穿。 II ကာ <a-kyan: b-dan> 粗暴地, 无礼地: သားသမီးကို ~ မချုံမသင့်ပါ။ 教育孩子不能粗暴。
- အကြမ်းပရ်း** ကာ <a-kyan: b-yen> = အကြမ်းပတ်း
- အကြမ်းပုံး** နာ <a-kyan: pon zan> 蓝图, 草样, 草图
- အကြမ်းပက်း I** နာ <a-kyan: bet zi> 粗野的言辞 II ကာ <a-kyan: bet zi> 粗野地, 暴戾地
- အကြမ်းပက်** ကာ <a-kyan: phet> 粗暴对待, 使用武力, 诉诸武力: ~ တော်လှန်ရေး 暴力革命 / အကြိုးပွားမျှများကိုအကြမ်းပတ်ပြီးချမ်းစွာစောင်းသောနည်းပြိုင်ပြရေးပါပည်။ 不是诉诸武力而是要用和平的方式来解决争端。
- အကြမ်းဖျင်း** ကာ <a-kyan: byin> 大概, 粗略: ဒါကို ~ ပိုင်းခားစိတ်ဖြာကြည့်တို့သည်။ 需要对此作个大概的分析。/ ~ ရော့က်ကြည့်ပါ။ 请你粗略数一下。
- အကြမ်းပတ်း** ကာ <a-kyan: b-dan> = အကြမ်းပတ်း
- အကြမ်းဘဲး** ကာ <a-kyan: be: zi> = အကြမ်းပက်း
- အကြမ်းရွှေး** နာ <a-kyan: yu> 乱打乱闹的疯子
- အကြမ်းစိုင်း** နာ <a-kyan: wain> 一伙围坐喝茶者
- အကြမ်းသုံး I** ကာ <a-kyan: thon> 粗用 II စိုး <a-kyan: thon> 平时用的: ~ ရှုံးကား 平常用的吉普车
- အကြမ်းအဝေး** နာ <a-kyan: a-dan> 粗暴, 粗暴行为, 粗野行为
- အကြမ်းအဝေးပြုး** ကာ <a-kyan: a-dan: pyu> 使用暴力, 强制
- အကြပ်** နာ <a-kyein> ①次数 ②相遇
- အကြပ်ကြပ်** ကာ <a-kyein gyein> 多次, 反复, 再三: ~ ပြောသည်။ 反复地说。
- အကြပ်ကြပ်အပေါ်** ကာ <a-kyein gyein a-kha ga> = အကြပ် ကြပ်
- အကြပ်ကြပ်အထပ်ထပ်** ကာ <a-kyein gyein a-htat htat> = အကြပ်ကြပ်
- အကြပ်ကြပ်အဖန်ပန်** ကာ <a-kyein gyein a-phan ban> = အကြပ်ကြပ်
- အကြပ်သင့်** ကာ <a-kyein thin> 巧遇, 巧合
- အကြပ်အခါး** နာ <a-kyein a-kha> 次数: ~ များစွာကြည့်သည်။ 多次进行帮助。
- အကြပ်းနာ** <a-kyein> ①责骂, 斥责, 申斥: အပေါ့ ~ ခံရတယ်။ 受到母亲的斥责。②夸耀, 吹虚(自己), 威吓(对方)的话
- အကြပ်းအပောင်း** နာ <a-kyein: a-maun> ①责骂, 斥责, 申斥 ②威吓
- အကွဲ** ကာ <a-kwa> (古)一起, 一块儿
- အကွန်** ကာ <a-kwa' net> (古)同时
- အကွဲ နာ** <a-kwa> 距离: ဒီရွာနဲ့မြိုင် ~ မှာ 在离这村子五英里的地方
- အကွဲအလှမ်း** နာ <a-kwa a-hlan> 距离
- အကွဲအသေး** နာ <a-kwa a-wei> 距离
- အကွဲ နာ** <a-kwei> 拐角, 转弯处, 拐弯
- အကွဲအကောက်** နာ <a-kwei' a-kaut> ①曲折, 迂回曲折: ဤတိုက်တွင်မော်တော်ကားလမ်းသည် ~ များသည်။ 这一带公路很曲折。②狡诈, 阴谋诡计: သူ ~ ကြုသည်ကိုသိနိုင်ပည်လော့။ 能知道他的阴谋诡计吗?
- အကွဲအညား** နာ <a-kwei' a-nyaun> 弯曲
- အကွဲအတောင်း** နာ <a-kwei' a-daun> 拐角
- အကွဲး** နာ <a-kwei> 曲形, 弯形, 弯曲物
- အကွဲးအသေး** နာ <a-kwei: a-hsan> 伸屈: ~ လုပ်ထဲအခါး တောင်ဆင်ကုန်းနာတယ်။ 伸屈的时候, 肘关节有点痛。
- အကွဲးအဝိုင်း** <a-kwei: a-wait> 弯曲物, 弯曲部位
- အကွဲ နာ** <a-kwe> ①破片, 碎片 ②破裂物, 裂口的东西 ③分裂, 四分五裂
- အကွဲ့ကွဲ** ကာ <a-kwe: gwe> 四分五裂地, 各种各样, 各自分散地: နိုင်ငံရေးပါတီတွေ ~ ပြိုင်နေတယ်။ 一些政党发生分裂。/ ~ ထွေးပြီးကြသည်။ 四散逃跑。/ ~ ခါတ်ကြသည်။ 分头挺进。/ ~ မြန်မာပြန်တော်မူကို။ 有各种不同的缅文译本。
- အကွဲ့ကွဲအပြားပြား** ကာ <a-kwe: gwe: a-pya: bya> 四分五裂, 分散地, 各色各样: ~ ပြိုင်နေတဲ့နိုင်း 四分五裂的国家
- အကွဲ့ကွဲအပြော** ကာ <a-kwe: gwe: a-phya' bya> = အကွဲ